

ကံကန် ကါ <kan kon> (王侯大臣等)死, 薨

ကံကြီး I ကါ <kan kyī> 造化大 II နါ <kan gyī> 【佛】五逆(罪), 五无间业, 即: အမိကိုသတ်ခြင်း 杀母、အဘကိုသတ်ခြင်း 杀父、ရဟန္တာကိုသတ်ခြင်း 杀阿罗汉、ဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း 恶心出由佛身血(伤害佛身体)、သံဃာကိုရိုက်ခွဲခြင်း 破和合僧(分裂僧团), 后者罪最重

ကံကြီးထိုက် ကါ <kan gyī: htait> 犯五逆罪

ကံကြမ္မာ နါ <kan ky-ma> ① 命运, 运气 ② 受到王法惩处

ကံကွက်ကြ / ကံကွက်ကျ I နါ <kan gwe' kye> 倒运, 恶运 II ကါ <kan gwe' kye> 倒霉

ကံကျေး နါ <kan gywei> ① 工钱, 报酬 ② 仆从, 雇工 ③ 补给品, 给养, 粮草 ④ 藩侯的封地 ⑤ (能升天堂的) 善报

ကံကျေးချ ကါ <k- gywei: khya' / kan gywei: khya> 为取得某种利益而下本钱, 积德, 积善

ကံကျေးချစနစ် နါ <kan gywei: khya' s-nit> 封建主义制度, 分封制度

ကံခေ ကါ <kan khei> 倒霉, 倒运, 命苦

ကံချာ နါ <gan gya> [印](小孩玩的)玻璃球

ကံချော် ကါ <kan khyaw> 倒霉, 倒运

ကံရိုက် နါ <kan gain> 缅甸佛教一教派, 与 ဒွါရိုက် (门派) 相对而言

ကံင နါ <kan nga> (古) = အကံင

ကံငယ် I ကါ <kan nge> 命运不佳 II နါ <kan nge> 苦命人

ကံငြိမ်း ကါ <kan nyein> 死

ကံစပ် ကါ <kan sat> 有缘分: မင်းနဲ့ငါနဲ့ ~ သားပဲ။ 你跟我真有缘分。

ကံစမ်း ကါ <kan san> 碰运气, 试运气

ကံစွပ် ကါ <kan sut> 交好运; 侥幸

ကံစွပ်ကံညား ကါ <kan zut kan nya> 碰碰运气, ~ စမ်းကြည့်မယ်။ 碰碰运气, 看怎么样。 / ~ စာမေးပွဲဝင်ဖြေကြည့်အုံးမယ်။ 碰碰运气考考看。

ကံဆိုး ကါ <kan hso> ① 倒霉, 交厄运, 得到报应 ② 事情不成功

ကံဆိုးမိုးမှောင် နါ <kan zo: mo: hmaun> 恶运

ကံဆိုးမိုးမှောင်ကျ ကါ <kan zo: mo: hmaun kya> 倒大霉, 运气很坏

ကံဆုံ ကါ <kan hson> = ကံစပ်

ကံဆိုင် ကါ <kan hsait> 时来运转, 交好运, ~ ပြီးသူမတူအောင်ချမ်းသာသွားတယ်။ 时来运转, 变得无比富裕。

ကံဆောင် ကါ <kan hsaun> 【佛】和尚受戒

ကံဇာတာ နါ <kan za ta> 命运, 运气

ကံတရား နါ <kan t-ya> 宿命论

ကံတူအကျိုးပေး နါ <kan du a-kyo: bei> 命运相同, 有过共同遭遇: ကျွန်တော်တို့နှစ်နိုင်ငံသည် ~ နိုင်ငံများဖြစ်ခဲ့သည်။ 我们两国有过共同的遭遇。

ကံထူး ကါ <kan htu> 幸运

ကံထိုက် ကါ <kan htait> 遭报应, 受恶报

ကံနာ နါ <kan na> ① (迷信) 命中注定得的病 ② 马患的一种病

ကံနည်း ကါ <kan ne> ① 没运气 ② 死

ကံနိမ့် ကါ <kan nein> 倒霉, 倒运

ကံပလေ နါ <kan p-lei> = ကမ္ပလေ

ကံပေါ် ကါ <kan paw> ① 得好报 ② 时来运转, လေးဆယ်ကျော်မှ ~ သည်။ 年过四十才交好运。

ကံပြင်း နါ <kan byin: / g-byin> = ကင်ပလင်း

ကံမြောက် ကါ <kan myaut> 构成... 罪行, 犯... 罪; 诉诸行动: ကာယ ~ လုပ်သည်။ 付诸行动。

ကံမြစ် ကါ <kan myit> (古) 告戒, 劝戒, 教训

ကံမှောက် ကါ <kan hmaut> 倒霉

ကံယိုဝါဒ နါ <kan yon wa da> 天命论, 宿命论

ကံလှိုက် ကါ <kan lait> 走运

ကံသမား နါ <kan dh-ma> 宿命论者

ကံသာ ကါ <kan dha> 交好运

ကံသီ ကါ <kan thi> 侥幸: ~ လို့ကားကြိတ်ပြီးမသေတယ်။ 侥幸没让车压死。

ကံသေကံမ ကါ <kan dhei kan ma> 肯定地, 确切地, ~ ပြောနိုင်တယ်။ 可以肯定地说...

ကံသုံးပါး နါ <kan thon: ba> 【佛】(身、语、意) 三业

ကံသင့် ကါ <kan thin> 得恶报

ကံအားသျှော်စွာ ကါ <kan a: lyaw zwa> 幸好, 幸亏: ~ အသက်ကယ်လှေအနားသို့ရောက်လာလေသည်။ 幸亏救生船划过来了。

ကံ့ကံ့ ကါ <kon' kon> (古) = ကံ့ကံ့

ကံ့ I နါ <kon> (古) 【天】宝瓶宫 II နါ <kon> (古) 充裕, 丰富, 充足

ကံ့ကုမံ နါ <gon g-man> [巴] 【植】藏红花 *Crocus sativus* Linn (saffron) (可用作橙色染料, 花蕊可入药及作香料)

ကံ့ကယ် နါ <kon ke> (古) 充裕, 充足, 丰富

ကံ့င နါ <kon nga> (古) 充裕, 足够, 丰富

ကံ့ငှ ကါ <kon hnga> = ကံ့င

ကံ့တွင် ကါ <kon twin> (古) 成功, 完成

ကံ့ထံ နါ <kon htan> (古) 充裕, 富裕: လူ ~ 财主, 富豪

ကံ့ရာသီ နါ <kon ya dhi> 【缅天】十二黄道宫中的一宫, 以宝瓶图为标志, 相当于缅历11月